

တရွေ့တလျှား ကဝါ <t-ywei' t-lya:> 蠕动地: ~ ဖြတ်သန်းသွားလျက်ရှိလေသည်။ 缓慢地穿行而过。

တရွေ့ရွေ့ ကဝါ <t-ywei' ywei'> 慢慢, 缓慢: ခေတ်ကာလ ~ ပြောင်းလာ၏။ 时代在逐渐变化。

တရွေးသား နါ <t-ywei: dha:> 一点儿, 丝毫: တဦးနဲ့တဦး ~ မှမလျှော့ဘူး။ 互不让步。

တရွတ်ဆွဲ ကါ <d-yut hswe:> 拖着拉着走, 拖拽在地上: ကတ္တရာစေးလမ်းမှာဂေါ်ပြားကို ~ သွားတယ်။ 拖着铁锹在柏油马路上走。

တရွတ်တိုက် ကဝါ <d-yut tait> 使劲拖曳, 硬拖着: ~ ဆွဲယူလာသည်။ 硬拖来。 / လမ်းသွားတာကောင်းကောင်းသွားပါ။ ~ မလျှောက်နဲ့။ 好好走路, 别拖着地走。

တရွတ်တသီ ကဝါ <d-yut t-thi> = တရွတ်တိုက်

တရွတ်သီ ကဝါ <d-yut thi> = တရွတ်တိုက်

တရွားသီး နါ <t-sha: dhi:> = ဆီးဖြူ

တရွီ ဝါ <t-shi'> (罕) 一样地, 象……一样

တရွူးထိုး ကဝါ <t-shu: do:> 莽撞, 鲁莽, 粗野: သူ့ညီက ~ လုပ်တတ်တယ်။ 他弟弟很莽撞。 / လေ ~ ရှေ့ယမ်းတိုက်ခတ်သည်။ 风猛烈地刮着。 / ဝိလူကလုပ်လိုက်ရင် ~ ချည်းပဲ။ 这个人干什么都莽莽撞撞的。

တရွူးရှူး ဝယါ <t-shu: shu:> (气) 呼呼, 嘶拉嘶拉(吃辣椒时因辣发出的吸气声): ~ နဲ့ဒေါသဖြစ်နေတယ်။ 气呼呼的。 / ငြုပ်သီးစပ်လွန်းလို့ ~ ဖြစ်နေတယ်။ 辣椒很辣, 辣得嘶拉嘶拉直吸气。

တရွှဲရှဲ ဝယါ <t-she: she:> (油煎食品声) 吱啦吱啦: ~ ကြော်နေတာငါးကြင်းလား (油锅) 吱啦啦地响, 是在煎鲤鱼吗?

တရွှိုက်မက်မက် ကဝါ <t-shait met met> 痛苦地(思念): ~ တသက်သက်ဖြင့်၊ တလျက်ပင်တည်း။ 一直在隐隐约约地痛苦地思念着。

တရွှောင်ရွှောင် ကဝါ <t-shaun shaun> 病病歪歪, 病恹恹: သူ့အိမ်သာနဲ့ ~ ဖြစ်နေတာသုံးလရှိပြီ။ 他病恹恹的已经有三个月了。

တရွှင်း နါ <t-shin:> (能套车, 套犁用的) 一对牛: နွား ~ 一对黄牛 / ကျဲ ~ 一对水牛

တရွှည် ဝါ <t-shi'> = တဂို

တရွှိန်ထိုး ကဝါ <t-shein do:> 连续不断, 飞速: ကုန်ဈေးများ ~ ကျဆင်းလာသည်။ 物价猛跌。

တရွှိန်ရှိန် ကဝါ <t-shein shein> = တဖျဉ်းဖျဉ်း

တရွပ်ရွပ် ကဝါ <t-shat shat> 卡嚓卡嚓地(推头): စက်ကတ်ကျေးသံ ~ သာကြားရသည်။ 只听见推子卡嚓卡嚓的响。

တရွပ်ရွပ် ကဝါ <t-shout shout> (哭声) 抽抽搭搭: (喝烫饮料声) 啧啧: ~ ဝိုနေသည်။ 抽泣着。 / ရေနှေးပူပူ ~ သောက်နေတယ်။ 嘘嘘地喝着开水。

တရွှိရွှိ ကဝါ <t-shwi shwi> 呜呜: ဝါးလုံးခေါင်းထဲလေတိုး၍ ~ မြည်နေသည်။ 风吹进竹筒呜呜作响。

တရွပ်ရွပ် ကဝါ <t-shut shut> 形容次数多: ဝမ်း ~ သွားသည်။ 老拉肚子。 / ဖြည် ~ ထွက်သည်။ 不断流脓。 / နှပ် ~ ထွက်သည်။ 老流鼻涕。

တရွမ်းရွမ်း ကဝါ <t-shun: shun:> 劈劈啪啪, 唰唰: သူသည်ပိုးလုံချည် ~ ဖြင့်ညှော်ခန်းထဲသို့ဝင်လာသည်။ 他穿着缎子筒裙唰唰地走进客厅。 / ~ ကြိမ်ရိုက်သံ 用藤条劈劈啪啪抽打的声音

တလကိုးသိတင်း နါ <t-la' ko: dh-din:> 一两个月: ~ နေသွားသည်။ 住了一两个月。

တလကြမ်း ကဝါ <t-l-ghan:> = တရကြမ်း

တလစပ် ကဝါ <t-l-zat> = တရစပ်

တလတုန်း ကဝါ <t-l-dun:> = တရကြမ်း

တလနဲ့ ကဝါ <t-l-hnan'> = တရနဲ့

တလပါ နါ <t-l-ba> 大铲子

တလပူ ကဝါ <d-l-bu> 火烧火燎, 焦灼

တလပေ ကဝါ <d-l-béi> = တရပေ

တလပဲ နါ <d-l-be:> 【植】菜豆, 豇豆, 眉豆 Vigan catiang, sinansis Vigna catiang typica; Phaseolus Vulgaris

တလပတ် ကဝါ <d-l-bat> = တရပတ်

တလပိန်း ကဝါ <d-l-bein:> = တရပိန်း

တလပြင်း ကဝါ <d-l-byin'> 猛烈, 强烈, 激烈

တလဖုတ် နါ <t-i-bout> = ရေတုတ်

တလမန်းကြမ်း ကဝါ <d-l-man: gyan:> = တရကြမ်း

တလသေသေတလဆန်းဆန်း ကဝါ <t-la' thei dhei t-la' hsan: zan:> 一月复一月: သွားလည်ယင်လဲဖြန်ဖြန်ပြန်လာနေနီ။ ~ လုပ်မနေနဲ့။ 快去快回, 别玩个没完。

တလဟာ ကဝါ <d-l ha> = တရဟာ

တလဟော ကဝါ <d-l-haw:> = တရဟော

တလဟင်း ကဝါ <d-l-hin:> 无阻碍地, 空白地

တလာစီ ကါ <t-la si> (监狱中) 搜身: ထောင်ထဲရောက်ရောက်ချင်း တကိုယ်လုံးအနံ့အဖပ် ~ ခံရသည်။ 到监狱全身马上被搜了一遍。

တလား နါ <t-la:> ①(装贝叶书, 折页书, 婁叶等的) 匣子, 木匣 ②棺材 ③水管

တလူ နါ <t-lu> 杰出的人才, 举世无双者: ဓမ္မဗျူဟာ ~ ပါပဲ။ 举世无双的。

တလူရှား ကါ <t-lu sha:> 无比, 天下无双

တလူလူ ကဝါ <t-lu lu> 飘扬着, 向上伸展着, 袅袅地: တစ်နေ့တစ်နေ့ ~ ဝေနေတယ်။ 硝烟弥漫。 / တည့်တည့် ~ တက်နေတယ်။ 朝气蓬勃。 / အဝါ ~ လွင့်နေတယ်။ 旗帜迎风招展。 / နှိုး ~ တက်နေတယ်။ 炊烟袅袅

တလှေလှေတလည်းလည်း ကဝါ <t-lu: lu: x-le: le:> 辗转反侧

တလေတခါ နါ <t-lei t-kha> 有时候